

မာတိကာ

ဒီစာအုပ်နဲ့ ပတ်သက်လို့ . . . ၉

ပီတိပျိုးခင်း . . . ၁၁

မီးလောင်ပြင်မှ ဟားတိုက်သံ . . . ၁၅

“ရှင်ဟာလေ ရောမစစ်တပ်ကြီး တစ်တပ်ထက်တောင် ပိုစိတ်ဓာတ်ခိုင်မာပြီး အင်အားကောင်းသေးတယ်” ဟု ဇနီး ဖြစ်သူကပင် နှုတ်ထွက် ချီးကျူးရသူတစ်ဦး၏ အားကျဖွယ် စိတ်စွမ်းအားများ . . .။

သံမဏိပိညာဉ်နဲ့ လူ . . . ၂၇

ခေတ်သမိုင်းတွင် အံ့မခန်း ကြီးကျယ်လှသော ထွက်ပြေး လွတ်မြောက်မှုကြီးဟု ဆိုစမှတ်ပြုရမည့် အာဂယောကျာ်း လူစွန့်စားတစ်ဦး၏ ဖြစ်ရပ်မှန် ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် သတ္တိများ . . .။

ပျော်ရွှင်မှု၏ လျှို့ဝှက်ချက်များ . . . ၄၅

အိမ်ထောင်ဦးစီးတစ်ဦး၏ မိသားစုဘဝ ချမ်းမြေ့သာယာအောင် ဦးစီးဦးဆောင်ပေးရာတွင် အရေးတကာ အရေးကြီးဆုံး ဖြစ်သည့် စိတ်ဓာတ်အရည်အချင်းများ . . .။

မသေတဲ့ သီချင်း . . . ၅၇

ကြွက်တွေရဲ့ အလယ်၊ မိလ္လာနဲ့တွေ တထောင်းထောင်းနှင့် အော်ဂလီဆန်စရာကောင်းလှသည့် ဖက်ဆစ်အကျဉ်းထောင် တစ်ခု၏ ငရဲခန်းမှ ဂီတသံက အကျဉ်းသားတို့၏ ဘဝ မျှော်လင့်ချက်နှင့် လူ့ဂုဏ်သိက္ခာတို့ကို အသစ်ဖြစ်ထွန်းစေ ခဲ့သည် . . .။

ကျေးဇူးတင်ပါသည် ကင်ဆာ . . . ၆၉

စိတ်ဓာတ်မကျသရွေ့ သေပြီဟု မဆိုနိုင်သော ယုံကြည်ချက် ဖြင့် ရှင်သန်ခြင်း၏တန်ဖိုး ဘဝ၏အလှ၊ မိသားစု၏ မေတ္တာ သံယောဇဉ်တွေကို ရင်မှာပိုက်လျက် အကြောက်တရားကို အနိုင်ယူလိုက်သော ကင်ဆာရောဂါသည်တစ်ဦး၏ ဘဝ အားမာန် . . .။

မေတ္တာကျေးဇူး သင်္ကေတ . . . ၈၃

အရက် အလွန်အကျွံသောက်သူ ဖခင်ကြောင့် မိဘမေတ္တာ အပြည့်အဝ မရရှိသော်လည်း ကလေးတို့၏ဘဝကို လှပအောင် ထုဆစ်ပုံဖော်ပေးတတ်သူ ကျောင်းဆရာမတစ်ဦး၏ မေတ္တာ ဓာတ်ကြောင့် ဘဝတစ်ခုအတွက် အဆုံးမဲ့ ခွန်အားများ . . .။

စိန်ခေါ်လိုက်စမ်း . . . ၉၁

အတုယူထိုက်သည့် ဦးစီးခေါင်းဆောင်မှန်သမျှသည် သူတို့ ဘဝတွင် ဆုံးရှုံးမှုနှင့် အမှားများကို သင်ခန်းစာယူ၍ အောင်မြင် အောင် ထပ်ကြိုးစားခဲ့ကြသူများသာ ဖြစ်၏ . . .။

သား မသေရဘူး . . . ၉၅

ပင်လယ်လှိုင်းစီးရင်း မတော်တဆဖြစ်ကာ ဧကန်အောက် တစ်ပိုင်းလုံး သေသွားသလို ဖြစ်ခဲ့ရပြီး အသက်ရှင်သန်ရေး မျှော်လင့်ချက် ကင်းမဲ့နေရသည့်အဖြစ်မှ လွတ်မြောက်အောင် ပြုစုပေးသည့် ခိုင်ခိုင်မြဲမြဲ မယိုင်လဲသော မိခင်မေတ္တာ ပြကွက် များ . . .။

မျှဝေခံစား . . . ၁၀၇

အခက်အခဲ ဆင်းရဲဒုက္ခ ကြုံနေခိုက် မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ဖို့ဆိုတာ လူတွေရဲ့ ခံစားချက်တွေကို ရင်ထဲက ခံစားနားလည်ပြီး ကိုယ်က အသိအမှတ်ပြုမယ်ဆိုရင် သိပ် ခက်ခဲစရာ အကြောင်း မရှိပါချေ . . .။

သင့်ဘဝ လွတ်မြောက်ရေးခြေလှမ်းများ . . . ၁၁၉

ကျွန်ုပ်တို့၏ ပုဂ္ဂလိကလွတ်မြောက်ရေးကို ထက်ထက်မြက်မြက် ခိုင်ခိုင်မာမာ စွမ်းအားမြှင့်ပေးမည့် ဥပဒေ (၇) ခု . . .။

အကြောင်း မဟုတ်ပါဘူး . . . ၁၃၃

ဘဝ၏ ပျော်ရွှင်ဝမ်းသာမှုနှင့် စိတ်ငြိမ်းချမ်းမှုတို့ကို ထိုးနှက် ခြိမ်းခြောက်လာသော အရေးအရာမှန်သမျှ အသေးအမွှက်စွ လေးတွေအဖြစ် ဖန်တီးပစ်လိုက်ပြီး လျစ်လျူရှုထားလိုက်ဖို့ တော့ လိုပါသည် . . .။

စိတ်ဓာတ် . . . ၁၄၃

သေမင်းနှင့် လေးနာရီကြာ အနိုင်မခံ အရှုံးမပေး စစ်ခင်းပြီး အသက်မသေ ရှိခဲ့ရခြင်းမှာ ပြင်းထန်သော စိတ်ဓာတ်စွမ်းအား ကြောင့်ပင် . . .

ငှပ်မိ သဲတိုင် အနိုင်မခံ အရှုံးမပေးသော

အနာဂတ်ဖန်ဆင်းရှင် ဝှတ်ယီးယား . . . ၁၅၇

သူ့အတွက် ရုံးသော်လည်း လူသားတိုင်းအတွက် အနိုင်ယူ ပေးပြီး လောကကို ခုံညားတင့်တယ်စေသူ၏ စိတ်အလှ ရုပ်ပုံလွှာ . . .